

ရွှေနှင့် 曙光(先兆) / ~ အရိပ်လက္ခဏာ 先兆 / ~ အမှန် စာဂုဏ်: 初步统计数字  
 ရွှေပတ်စာရေး နဲ့ <shei' bat s-yei:> 法庭文书  
 ရွှေချေား နဲ့ <shei' bya:> 前头, 前端  
 ရွှေများစံမြှောင် နဲ့ <shei' bya: s-myaun> 皇帝出行时在前面持仪仗开道的小吏  
 ရွှေဖျေားတပ် နဲ့ <shei' bya: tat> 前沿部队, 尖兵  
 ရွှေပြုံ နဲ့ <shei' byit> 将来要发生的事情  
 ရွှေပြုံစံနာ်ပြုံ နဲ့ <shei' byit naut phyit> 将来要发生的和过去发生过的  
 ရွှေပြုံစံနာ်ဟာ်တောင်: နဲ့ <shei' byit naut haun:> = ရွှေဖြစ်နာ်ပြုံ  
 ရွှေဘယ်က် နဲ့ <shei' b-yet> 项链  
 ရွှေပို့နာ်ပို့ နဲ့ <shei' hmi naut hmi> 遗老, 经历几代的老人: ~ ယူရှိယ် 遗老  
 ရွှေမီ: နဲ့ <shei' mi:> 车头灯  
 ရွှေပျော်နာ်ရာ်ထား ကဲ့ <shei' myet hna naut hta:> 顾不得害羞, 厚着脸皮: ~ ပြီးပြီးလိုက်သည်။ 厚着脸皮说了出来。  
 ရွှေပျော်ဆုံး နဲ့ <shei' hmaut> 面前, 跟前, 眼前  
 ရွှေပေါ်: နဲ့ <shei' yei:> 前程, 前途  
 ရွှေပေါ်နာ်ပေါ်: နဲ့ <shei' yei: naut yei:> 发生过的和将要发生的事情  
 ရွှေပေါ်နာ်လာ နဲ့ <shei' yei: naun la> = ရွှေပေါ်  
 ရွှေပေါ်ဆွေတာ နဲ့ <shei' yei: shei' da> 前途, 前程  
 ရွှေဝါထပ် နဲ့ <shei' yan dat> 前卫部队, 前哨部队  
 ရွှေရှုံး ကဲ့ <shei' shu:> ①朝着, 展望; ပုဂ္ဂိုလ်ဆိုသို့ ~ ချုပ်လာနေပေါ်။ 朝着蒲甘楼走来。②本着, 怀着: သနားမြင်ကို ~ ၌၌ ပြည့်သည်။ 出自怜悯之心去帮助。/ လုပ်ငန်းအောင်မြင်မှုတုတည်ကိုယာ ~ ထွန်သည်။ 一心为完成事业而奋斗的人。  
 ရွှေရှုံး ကဲ့ <shei' shu> = ရွှေရှုံး  
 ရွှေရှုံးက် ကဲ့ <shei' shaut> 往后, 以后: ~ ဒီလိုဂုဏ်ယ်မဖြစ်ဘူး။ 以后这样干不行。  
 ရွှေလောက်ကို: ကဲ့ <shei' law: kyi:> 急躁  
 ရွှေလောတက်ကို: ကဲ့ <shei' law: d-gyi:> 急躁地, 急于……  
 ရွှေကော် နဲ့ <shei' let> (动物的)前肢  
 ရွှေလို့ နဲ့ <shei' laft> = ရွှေဇံ  
 ရွှေဝင်းနာ်ဝင်း နဲ့ <shei' win: naut win:> 前后院  
 ရွှေသီနာ်မြှင့် နဲ့ <shei' thi' naut myin> 见识广的人  
 ရွှေသီး အဲ <shei' dho:> 前进  
 ရွှေသီး နဲ့ <shei' dhwa:> ①门牙 ②领导者, 先行者: ~ ခေါင်းဆောင် 领导人  
 ရွှေသားနာ်လိုက် ကဲ့ <shei' dhwa: naut lait> 般配, 合

适: လင်နင်မယား ~ ကြည့်စိုးကောင်း၏ 夫妻俩很相配。  
 ရွှေသားနာ်လိုက်ညီ ကဲ့ <shei' thwa: naut lait nyi> 般配, 合适  
 ရွှေသားပြုံ ကဲ့ <shei' dhwa: phu'> 领导, 带头, 带领  
 ရွှေသားပိုးစံဆောင် I နဲ့ <shei' dhwa: u: zaun> 领导者 II ကဲ့ <shei' dhwa: u: hsaun> 领导  
 ရွှေအံသွား နဲ့ <shei' an dhwa:> 前臼齿  
 ရွှေးဦး နဲ့ <shei' u:> = ရွှေးဦး / ~ စွာ 首先 / ~ ဆော် 启蒙老师 / ထိကိစ္စကို ~ တင်လုပ်ကိုင်၏ 首先做那件事。/ ~ ပိုင်: 前部  
 ရွှေးဦးနောက် နဲ့ <shei' u: hnaut> 【解】前脑  
 ရွှေးဦးမဆု ကဲ့ <shei' u: m-hswa'> 以前, 从前: ~ ပြော သာဝောကား 从前讲的话  
 ရွှေးဦးသွနာ်၏ နဲ့ <shei' u: thu na byu'> = ရွှေးဦးသွနာ်၏  
 ရွှေ နဲ့ <shei> = ရွှေး  
 ရွှေ I နဲ့ <shei:> 很久以前, 古时候: ~ ကအင်္ဂာ်၏ 往事 II နဲ့ <shei:> 古代的: ~ ဝေား 古话, 传说 / ~ နည်း 老办法, 古法 / ~ ဟောင်းစွဲည်း 文物, 古玩 / ~ ဓာတ်ချိုး 古代四节诗 / ~ အန္တယ် 世系 III ကဲ့ <shei:> (古)有: ဖော် ~ သည်။ 有情。  
 ရွှေးကာလ နဲ့ <shei: ka la'> 从前, 古时候  
 ရွှေးကျော် ကဲ့ <shei: kya'> ①古老: ပြောတိကျော်စာဝောက် ~ သာကျော်စာ 比“米亚齐提碑文”还早的碑文 ②陈旧: ပြာသာ၍အဆောက်အအုံတွေဟာ ~ သွားပြီ။ 佛殿建筑都已陈旧了。  
 ရွှေးခေတ်ဟာ်၏ နဲ့ <shei: khit haun:> 古代  
 ရွှေးပြုံး နဲ့ <shei: nyan:> (诗)旧传统, 老习惯  
 ရွှေးဆရာ နဲ့ <shei: hs-ya> 古代学者  
 ရွှေးဆင် နဲ့ <shei: hsin> 【动】长毛象, 动犸  
 ရွှေးဆန်း/ရွှေးဆုံး ကဲ့ <shei: hsan> 古色古香; 保守: ~ ဝါး 拟古主义, 复古主义 / ~ ဝါး 拟古主义者, 古典派 / ~ တဲ့အဆောက်အအုံတွေ 古香古色的建筑物  
 ရွှေးထာရုရောဇ် နဲ့ <shei: t-yan yaw: a-kha> 从前, 古时候  
 ရွှေးတိုး နဲ့ <shei: di:> 从前, 古时候  
 ရွှေးတုံး နဲ့ <shei: hton:> 古老传统, 传统办法, 惯例  
 ရွှေးတုံးခံး နဲ့ <shei: hton: zan> 传统, 习惯  
 ရွှေးတုံးရော်း နဲ့ <shei: hton: yei: ni:> 古式, 古法  
 ရွှေးနည်း နဲ့ <shei: ni:> ①古法, 老办法 ②“前注”: ~ ပုံတိုင်းထိုလေ / ~ ကိုမြှုံးရှုံးထိုလေ။ 见前注, 参看前注。  
 ရွှေးနောင်း နဲ့ <shei: hnaun:> 往古, 古时  
 ရွှေးပေောက် နဲ့ <shei: p-wei ni> = ရွှေးပေောက်  
 ရွှေးပေောက်နီး နဲ့ <shei: p-wei th-ni> 从前, 古时, 远古时: ~ လူ 原始人 / ~ ကာလ 很久以前, 古时 / ~ ဓာတ် 古代, 远古时代